

တၢ်ဂ့ၢ်မိၢ်ပုၢ်- 'တၢ်ပျၢ်ကွံာ်ပုၤဂၤအတၢ်ကမၢ်န့ၣ် မ့ၢ်တၢ်ပနီၣ်လၢ ပမ့ၢ်ယွၤအဖိနီၣ်နီၣ်လီၤ'

တၢ်တီၢ်ထူ- ဒ်ပမ့ၢ်တၢ်ဘၣ်တ့ၢ်အသီလၢခရံၣ်ပူၤအသိးန့ၣ်, တၢ်ပျၢ်ကွံာ်ပုၤဂၤအတၢ်ကမၢ်န့ၣ် ယွၤလီၤလၢပပူၤလီၤ.

၁. မ့ၢ်ပကဘၣ်ဟံၣ်ပနီၣ်လၢ ပပျၢ်ပုၤခရံၣ်ဖိအတၢ်ကမၢ် ပံၤဘျီပုၤဘျီခါ? (အဆၢဖိ ၂၁-၂၂)

- ရုၤဘံၣ်(သရၣ်) စံးဝဲ နဘၣ်ပျၢ်အတၢ်ကမၢ် ၃ ဘျီ. စီပုၣ်တရူး ဟ့ၣ်ကူၣ်လၢ ပုၤကဘၣ်ပျၢ်တၢ်ကမၢ် ၃ ဘျီ.
- အဝဲသံကွၢ်တၢ်ဘၣ်ဃးဒီး အဒီပုၢ်ဝဲၣ်လၢခရံၣ်ပူၤလၢ အမၤကမၢ်တၢ်တဂၤ(ယဒီပုၢ်ဝဲၣ်).

၂. တၢ်ကတိၤဒိဘၣ်ဃးဒီးကုၢ်လၢ အတပျၢ်ဘၣ်ပုၤဂၤအတၢ်ကမၢ်(အဆၢဖိ ၂၃-၃၅)

- တၢ်မၤအသးတၢ်တခါ-(အဆၢဖိ ၂၃-၂၇), ပုၤခံၣ်အဂ့ၢ်(စီပၤ ဒီး ပုၤကုၢ်ဖိ).
- တၢ်မၤအသးခံၣ်တခါ-(အဆၢဖိ ၂၈-၃၁), ပုၤသၢၤဂၤတဂၤ(ပုၤကုၢ်ဖိ).
- တၢ်မၤအသးသၢၤတခါ-(အဆၢဖိ ၃၂-၃၅), တၢ်ကတိၤဒိ ကတၢ်ဝဲဖဲအံၤ.

၃. တၢ်အုၣ်က့ၢ်ခိၣ်က့ၢ်အစၢန့ၣ်မ့ၢ်ဝဲ- ပပျၢ်ကွံာ်ပုၤဂၤအတၢ်ကမၢ်(အဆၢဖိ ၂၂,၃၅)

- ခရံၣ်တသိၣ်လိဘၣ်ဃး လၢ တၢ်အုၣ်က့ၢ်ခိၣ်က့ၢ်အကျဲဘၣ်(အဆၢဖိ ၁-၄)
- ယွၤပျၢ်တၢ်ကမၢ် လၢ ကျဲခံၣ်ဘိ- တဘျီဂီၢ်- တၢ်ပျၢ်တၢ်ကမၢ်လၢ ပဘၣ်တၢ်ပျၢ်ကွံာ်ပုၤ ဒီးဘၣ်တၢ်မၤတီၤမၤလီၤပုၤလၢတၢ်န့ၣ် လၢခရံၣ်အပူၤ-လၢယွၤ,စံာ်ညီၣ်ကွီၢ်အမဲာ်ညါ(ရိမုၤ ၄:၅-၈); ဒီး တၢ်ပျၢ်တၢ်ကမၢ်လၢတနံၤအဂီၢ်တနံၤအဂီၢ် ဒ်သိး ပတၢ်ဘၣ်ထွဲဘၣ်ဃးဒီးယွၤ, ပၢ်ကစၢ်(အဆၢဖိ ၃၄,မးသဲ ၆:၉-၁၅).

၄. ပပၢ်လၢ အလၢပုၤဒီးတၢ်သ့ၣ်ကညီၤသးကညီၤ, ပပၢ်လၢ အသိၣ်က့ၢ်သီက့ၢ်တၢ်

- ယွၤလၢအသ့ၣ်ညါတၢ်ခဲလၢာ်(ယိၤဟၣ် ၂၁:၁၇), ဂံၢ်ဝဲ ပတၢ်ဒီးဘးခဲလၢာ်.
- လၢခရံၣ်အပူၤအဖိန့ၣ် ယွၤသ့ၣ်ကညီၤသးကညီၤပုၤ(စံးထီၣ်ပတြၢၤ ၁၃၀:၄, မံကၤ ၇:၁၉, ရိမုၤ ၅:၂၀-၂၁, အ့းဖူးစူး ၁:၇; ၄:၃၂; ကလီးစဲ ၂:၁၄).
- ဒ်ပမ့ၢ်ယွၤအဖိအလံၤအသိးန့ၣ် အဝဲဒၣ် သိၣ်ဘၣ်သီဘၣ်က့ၢ် ပုၤ(ဇုၤတြၢ် ၁၂:၆, ၁၀-၁၁; မၤတၢ် ၅:၁-၁၀; ၁ ကရံၣ်သူး ၁၁:၃၀; ယိၤဟၣ် ၁၅:၂). ဒ်ပမ့ၢ်ခရံၣ်ဖိတဂၤဘၣ်ဆၣ်ဒီးပမ့ၢ်တၢ်ပျၢ်ကွံာ်ပုၤဂၤအတၢ်ကမၢ်ဘၣ်ဒီး(အၢသီ), ပကဘၣ်တၢ်သိၣ်ဃီၣ်ပုၤ(ပဘၣ်တူၢ်ဘၣ်ခိၣ်ဘၣ်တၢ်) တုၤလၢ ပမၤလၢပုၤက့ၢ်ပမူပဒါ(ပုၤက့ၢ်)ဒီးပျၢ်ပုၤဂၤအတၢ်ကမၢ်ဒ်ယွၤ လၢခရံၣ်ပူၤ ပျၢ်ပတၢ်ကမၢ်အသိးလီၤ.

၅. ကွၢ်လိယွၤ, တၢ်ဆိၣ်လီၤသ့ၣ်ဆိၣ်လီၤသး, တၢ်အဲၣ်တၢ်ကွံာ်, တၢ်သ့ၣ်ကညီၤသးကညီၤ, ဒီး တၢ်ဆိၣ်လီၤသ့ၣ်ဆိၣ်လီၤသး

- တၢ်ဆိၣ်လီၤသး(ဖံးလံပံ ၂:၁-၈; မးသဲ ၅:၃); တၢ်ဒီးဘးတမံၤဂ့ၢ်တမံၤဂ့ၢ်န့ၣ် မ့ၢ်တၢ်ထီၣ်ဒါယွၤ(စံးထီၣ်ပတြၢ် ၅:၁၄) လၢအကတၢ်ကတံာ်တသ့ဘၣ်(စ့အတၢ်လၢာ်တကလး). အိၣ်ဆိးဒီးကွၢ်တၢ်ဆူထူၣ်စုညါ, လၢခရံၣ်အအိၣ်(ကလၤတံ ၆:၁၄). တၢ်ဒီးဘးလၢ အထီၣ်ဒါပုၤန့ၣ် မ့ၢ်တၢ်နီၣ်နီၣ်, ဘၣ်ဆၣ် မ့ၢ်တၢ်တဖဲဖိ(စ့အတၢ်လၢာ် တကယၤ စ့ဒန့ၣ်ရံၣ်).
- တၢ်သ့ၣ်အိၣ်သးအိၣ်(အဆၢဖိ ၂၇,၃၃). ပဘၣ်ကွၢ်လိယွၤအတၢ်အဲၣ်တၢ်ကွံာ်, တၢ်သ့ၣ်ကညီၤသးကညီၤ, ဒီးတၢ်ပျၢ်ပုၤဂၤအတၢ်ကမၢ် လၢခရံၣ်အပူၤ ဒ်လၢပပျၢ်ကွံာ်ပုၤဂၤအတၢ်ကမၢ်(အ့းဖူးစူး ၄:၃၁-၅:၂; ၁ ပုၣ်တရူး ၄:၈; မးသဲ ၅:၇).
- ပကဘၣ်ပျၢ်ပုၤဂၤအတၢ်ကမၢ်လၢသ့ၣ်လၢသး(အဆၢဖိ ၃၅) ဒုးန့ၣ်ဝဲလၢ သးစီဆုံအစိအကမီၤအိၣ်လၢပပူၤ(ကလၤတံ ၅:၁၆-၁၇, ၂၂-၂၃; ၆:၁၅).